

လစာဝင်ငွေခွန် ထမ်းဆောင်ရမည့်သူ

ဝင်ငွေခွန်ဥပဒေ ပုဒ်မ (၉) အရ မည်သူမဆို အလုပ်ရှင်ထံမှရရှိသည့် သို့မဟုတ် ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့် လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်ခတို့အတွက် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေအရ နှစ်တစ်နှစ်အတွင်း လစာဝင်ငွေကျပ် (၄၈) သိန်းအထက် ရရှိလျှင် လစာခေါင်းစဉ်ဖြင့် ဝင်ငွေခွန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။

လစာဝင်ငွေခွန်ကင်းလွတ်ခွင့်



ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့်ရရှိသော လစာခေါင်းစဉ်မှ ဝင်ငွေ၊ ပြည်တွင်းနေ နိုင်ငံခြားသားနှင့် ပြည်တွင်းနေ နိုင်ငံသားတို့၏ တစ်နှစ် စုစုပေါင်း လစာဝင်ငွေ ကျပ် (၄၈) သိန်းအထိတို့သည် လစာဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပါသည်။

သက်သာခွင့်များ

- ❖ အခွန်ထမ်းများရခွင့်ရှိသော သက်သာခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
 - အခြေခံသက်သာခွင့် စုစုပေါင်းဝင်ငွေ၏ - ၂၀ ရာခိုင်နှုန်း (ကျပ် သိန်း၁၀၀ ထက်မပိုရ)
 - အတူနေမိဘတစ်ဦးလျှင် - ကျပ် ၁၀ သိန်းစီ
 - အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင် - ကျပ် ၁၀ သိန်း
 - သားသမီး တစ်ဦးလျှင် - ကျပ် ၅ သိန်းစီ (အိမ်ထောင်မရှိ/ ဝင်ငွေခွန်ထိုက်သင့်သည့် ဝင်ငွေမရရှိသူ/ အသက်(၁၈) နှစ်အောက်/ အသက်(၁၈) နှစ်ပြည့်ပြီးသော်လည်း ပညာသင်ကြားလျက်ရှိသူ)
 - အသက်အာမခံအတွက် ပေးသွင်းသည့်ပရီမီယံ (အခွန်ထမ်းနှင့်အိမ်ထောင်ဖက်အတွက်)
 - လူမှုဖူလုံရေးရန်ပုံငွေထည့်ဝင်ငွေ (အခွန်ထမ်းအတွက်သာ)



အခွန်ဘယ်လောက်ကျသင့်ပါသလဲ

- ❖ တစ်နှစ်အတွင်းရရှိသည့် စုစုပေါင်းလစာဝင်ငွေမှ သက်သာခွင့်များ နုတ်ပယ်ပြီး ကျန်ဝင်ငွေအပေါ်တွင်သာ အောက်ပါနှုန်းဖြင့် ပေးဆောင် ရပါမည်-

စဉ်	ဝင်ငွေခွန်စည်းကြပ်ရန် ဝင်ငွေအလွှာ		နှုန်း	ကျသင့်အခွန်	အဆင့်ဆင့် ကျသင့်အခွန်
	မှ(ကျပ်)	ထိ(ကျပ်)			
၁	၁	၂,၀၀၀,၀၀၀	၀%	၀	၀
၂	၂,၀၀၀,၀၀၁	၅,၀၀၀,၀၀၀	၅%	၁၅၀,၀၀၀	၁၅၀,၀၀၀
၃	၅,၀၀၀,၀၀၁	၁၀,၀၀၀,၀၀၀	၁၀%	၅၀၀,၀၀၀	၆၅၀,၀၀၀
၄	၁၀,၀၀၀,၀၀၁	၂၀,၀၀၀,၀၀၀	၁၅%	၁,၅၀၀,၀၀၀	၂,၁၅၀,၀၀၀
၅	၂၀,၀၀၀,၀၀၁	၃၀,၀၀၀,၀၀၀	၂၀%	၂,၀၀၀,၀၀၀	၄,၁၅၀,၀၀၀
၆	၃၀,၀၀၀,၀၀၁ နှင့်အထက်		၂၅%		

ပြည်တွင်းအခွန်များဦးစီးဌာန၏ website ဖြစ်သော www.ird.gov.mm ရှိ tax calculator တွင်လည်း ဝင်ရောက် ခန့်မှန်းတွက်ချက်နိုင်ပါသည်။

- ❖ လစာခေါင်းစဉ်မှ နှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် (၄၈)သိန်းအထက် ရရှိ သူသည် အောက်ပါတွက်ချက်ပုံ (နမူနာ) အတိုင်း တွက်ချက်၍ ဝင်ငွေခွန် ထမ်းဆောင်ရမည် -

တွက်ချက်ပုံ(နမူနာ)

ဥပမာ - ဦးလှသည် တစ်လလျှင် လစာ ကျပ် ၇၅၀, ၀၀၀ ရရှိပြီး နှစ်တစ်နှစ်အတွင်း လစာဝင်ငွေ ကျပ်သိန်း(၉၀) ရရှိပါက-

စုစုပေါင်း လစာဝင်ငွေ = ၉,၀၀၀,၀၀၀ကျပ်

(နုတ်) သက်သာခွင့်ပြုငွေများ

အခြေခံသက်သာခွင့်

(၉,၀၀၀,၀၀၀ / - x ၂၀%) = ၁,၈၀၀,၀၀၀

အတူနေမိဘအတွက်သက်သာခွင့် = ၂,၀၀၀,၀၀၀

(တစ်ဦး ၁,၀၀၀,၀၀၀ / - စီ x ၂ ဦး)

အိမ်ထောင်ဖက်အတွက်သက်သာခွင့် = ၁,၀၀၀,၀၀၀

သားသမီး(၂) ဦးအတွက်သက်သာခွင့် = ၁,၀၀၀,၀၀၀

(တစ်ဦး ၅၀၀,၀၀၀ / - စီ x ၂ဦး)

ဦးလှနှင့် အိမ်ထောင်ဖက်၏ အသက်အာမခံ = ၅၀,၀၀၀

[ဦးလှအတွက် ၃၀,၀၀၀ / - + ဇနီး၂၀,၀၀၀ / -]

ဦးလှအတွက်ထည့်ဝင်သည့် လူမှုဖူလုံရေးရန်ပုံငွေ = ၅၀,၀၀၀

သက်သာခွင့်စုစုပေါင်း = (၅,၉၀၀,၀၀၀)

အခွန်စည်းကြပ်ရန်ဝင်ငွေ = ၃,၁၀၀,၀၀၀ ကျပ်

အခွန်တွက်ချက်ခြင်း

၁ မှ ၂, ၀၀၀, ၀၀၀ အထိ “ ၀% ” = ၀

၂,၀၀၀,၀၀၁ မှ ၃,၁၀၀,၀၀၀ အထိ = ၅၅,၀၀၀

(၁,၁၀၀,၀၀၀ x ၅% ဖြင့်)

တစ်နှစ် ကျသင့်အခွန် = ၅၅,၀၀၀ ကျပ်


လစဉ် နုတ်ယူရမည့် ဝင်ငွေခွန် = ၄,၅၈၃ ကျပ်

ဘယ်လိုဆောင်ရမှာလဲ

- ❖ လစာထုတ်ပေးရန်တာဝန်ရှိသူက လစာထုတ်ပေးချိန်တွင် ကျသင့်သည့် လစာဝင်ငွေခွန်ကို လစဉ်အရစ်ကျ နုတ်ယူပြီး ပေးသွင်းရပါမည်။
- ❖ လစာထုတ်ပေးရန်တာဝန်ရှိသူသည်-
 - တစ်နှစ်အတွက် ကျသင့်မည့်လစာဝင်ငွေခွန်ကို ခန့်မှန်းတွက်ချက် ရပါမည်။
 - လစာထုတ်ပေးသည့်အခါတိုင်း တစ်နှစ်အတွက် ကျသင့်သည့် လစာဝင်ငွေခွန်မှ လစဉ် အရစ်ကျ ဖြတ်တောက်နုတ်ယူရပါမည်။
 - လစာဖြတ်တောက်ထားသည့် လစာဝင်ငွေခွန် စာရင်းပုံစံကို အလုပ်ခွင်တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ တင်ပြ၍ သက်ဆိုင်ရာ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ အခွန်ငွေ ပေးသွင်း ရပါမည်။



- နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက နုတ်ယူသည့် နေ့တွင် လည်းကောင်း၊ ကုမ္ပဏီအပါအဝင် အခြားအဖွဲ့အစည်းဖြစ်ပါက လစာထုတ်ပေးသည့်နေ့မှ (၇) ရက်အတွင်းလည်းကောင်း ပေးသွင်း ရပါမည်။ နုတ်ယူသည့်အခွန်ကို သတ်မှတ်နေ့ရက်အတွင်း ပေးသွင်းရန် အခက်အခဲရှိခြင်းကြောင့် သတ်မှတ်နေ့ရက်ထက် ကျော်လွန်၍ အခွန်ပေးဆောင်ရမည့် အချိန်ကို တိုးမြှင့်ပေးစေ လိုပါက ပြည်တွင်းအခွန်များဦးစီးဌာနသို့ လျှောက်ထားနိုင်ပါသည်။
- သတ်မှတ်ရက်အတွင်း အခွန်ပေးဆောင်ခြင်းမရှိပါက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ (၇၄) အရ ပေးဆောင်ရန် ပျက်ကွက်သည့် ပမာဏ၏ ၁၀ % ကို နောက်ကျပေးဆောင်ခြင်းအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည် ဖြစ်ပါသည်။
- လစာနှစ်ချုပ်စာရင်းကို ဝင်ငွေနှစ်ကုန်ဆုံးပြီး (၃)လအတွင်း ပေးပို့ရပါမည်။



အခွန်ပေးဆောင်မှုမှတ်တမ်းစာအုပ် ရယူထားရမယ်

- ❖ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ အောက်ပါအထောက် အထားများ ပူးတွဲတင်ပြပြီး အခွန်ပေးဆောင်မှု မှတ်တမ်းစာအုပ် လျှောက်ထားရယူနိုင်ပါသည်-
 - နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (၁) စောင်
 - အိမ်ထောင်စုစာရင်းမိတ္တူ (၁) စောင်
 - ပတ်စ်ပို့ဓာတ်ပုံ (၁) ပုံ
- ❖ ကင်းလွတ်ခွင့်ရသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံ အထောက် အထားကို သတ်မှတ်ချက်များနှင့်အညီ ပြည်တွင်းအခွန်များဦးစီးဌာန သို့ လျှောက်ထားတောင်းခံနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး သို့မဟုတ် ပြန်ကြားရေးအဖွဲ့ (ရုံးချုပ်)၊ နေပြည်တော် ဖုန်းနံပါတ် - ၀၆၇-၃၄၃၀၅၂၊ ၀၆၇-၃၄၃၀၅၃၃ သို့မဟုတ် အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (ရန်ကုန်)၊ ဖုန်း - ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂၊ အခွန် ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)၊ ဖုန်း-၀၂-၄၀၃၀၁၉၂ သို့မေးမြန်း စုံစမ်းနိုင်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ ဝင်ရောက်ကြည့်ရှုလေ့လာပြီး လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေများကို download ရယူနိုင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန



လစာဝင်ငွေခွန် ထမ်းဆောင်ရာတွင်
သိရှိဆောင်ရွက်ကြရမည့် အချက်များ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၉ အရ
နိုင်ငံသားတိုင်းသည်ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို
ပေးဆောင်ရန် တာဝန်ရှိသည်။

Internal Revenue Department
Office Building No.(46), Nay Pyi Taw
<http://www.ird.gov.mm>

“Tax by the Law, Service by our Heart”